ဘုရားသခင်ပေးသော အသက်ရှူသံ

အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ဆာလံ ၁၅၀:၆

ပင်တကျူ

ထာဝရဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော ဝိညာဉ်ဖြစ်လေ၏။ ကမ္ဘာဦးကျမ်း ၂:၇

အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ကောင်းကင်အောက်မှ ပယ်ရှင်းခြင်းငှာ၊ ငါသည် မြေကြီးကို ရေလွှမ်းမိုးစေသဖြင့် မြေကြီးပေါ်မှာ ရှိသမျှတို့သည် သေရကြလတ္တံ့။ ကမ္ဘာဦးကျမ်း ၆:၁၇

အသက်ရှင်သော သတ္တဝါအမျိုးမျိုးထဲက၊ အထီးအမ၊ အစုံအလင်တို့သည် နောနှင့်အတူ သင်္ဘောထဲသို့ ဝင်ကြ၏။ ကမ္ဘာဦးကျမ်း ၇:၁၅

ကုန်းပေါ်မှာရှိသမျှသော အရာတို့သည် သေကြကုန်၏။ (ကမ္ဘာဦး ၇:၂၂)

သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ဤလူမျိုးနေသောမြို့တို့တွင်၊ အသက်ရှူသော သတ္တဝါတစုံတယောက်ကိုမျှ အသက်ရှင်စေခြင်းငှာ မချန်ထားရ။ တရားဟောရာ ၂၀:၁၆

သမိုင်း

ယောရှုသည် တောင်ပေါ်အရပ်၊ တောင်မျက်နှာအရပ်၊ ချိုင့်ဝှမ်းအရပ်၊ စမ်းရေတွင်းအရပ်ရှိသမျှတို့နှင့်တကွ ထိုအရပ်တို့၌ရှိသော ရှင်ဘုရင်အပေါင်းတို့ကို လုပ်ကြံလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အသက်ရှင်သောသူအပေါင်းတို့ကို ရှင်းရှင်းဖျက်ဆီးလေ၏။ ယောရှု ၁၀:၄၀

ထိုမြို့၌ရှိသောသူအပေါင်းတို့ကို ထားနှင့်ကွပ်မျက်၍ ရှင်းရှင်းဖျက်ဆီးကြ၏။ အသက်ရှူစရာလူ မရှိ။ ဟာဇော်မြို့ကိုလည်း မီးရှို့လေ၏။ ထိုမြို့များ၌ရှိသမျှသော လက်ရဥစ္စာနှင့် တိရစ္ဆာန်များကို ဣသရေလအမျိုးသားတို့သည် လုယူကြ၏။ သို့သော် လူအပေါင်းတို့ကို မဖျက်ဆီးမချင်း အသက်ရှူစရာလူ မကျန်စေရ။ ယောရှု ၁၁:၁၁၊ ၁၄

ထာဝရဘုရားသည် အပြစ်တင်တော်မူခြင်း၊ နှာခေါင်းတော်ထဲက အသက်ရှူတော်မူသောအားဖြင့် သမုဒ္ဒရာအောက်ပြင်တို့သည် ထင်ရှား၍၊ လောကတိုက်မြစ်တို့သည် ထင်ရှားကြ၏။ (၂ ရှမွေလ ၂၂:၁၆)

ထာဝရဘုရားသည် မိမိကျွန် ရှိလောမြို့သား အဟိယအားဖြင့် မိန့်တော်မူသော စကားအတိုင်း၊ ယေရောဗောင်အမျိုး အနွယ်အပေါင်းတို့ကို လုပ်ကြံလေ၏။ ထိုအမျိုးကို မဖျက်ဆီးမချင်း အသက်ရှင်သောသူတယောက်ကိုမျှ မကျန်စေရ။ ၃ ရာဇဝင်ချုပ် ၁၅:၂၉

ထိုနောက်မှ အိမ်ရှင်မ၏သားသည် ပြင်းစွာသော ဝေဒနာကို ခံရ၍ အသက်ရှူ၍ မနိုင်ရာ။ ၃ ရာ ၁၇:၁၇

ကဗျာ

ဘုရားသခင်၏မှုတ်တော်မူခြင်းအား ဖြင့် သူတို့သည် ပျက်စီးခြင်းသို့ ရောက်၍၊ နှာခေါင်းတော်မှ မှုတ်တော်မူခြင်းအား ဖြင့်လည်း ဆုံးရှုံးခြင်းသို့ ရောက်ရကြ၏။ (ယောဘ ၄:၉)

ငါ့ကို အသက်မရှူစေဘဲ၊ ခါးသီးသော ဝေဒနာနှင့် ပြည့်စေတော်မူ၏။ ယောဘ ၉:၁၈

အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဝိညာဉ်နှင့် လူသားအပေါင်းတို့၏ ထွက်သက်ဝင်သက်သည် ဘုရားသခင့်လက်တော်၌ ရှိ၏။ ယောဘ ၁၂:၁၀

သူသည် မှောင်မိုက်ထဲက မထွက်သွားရ။ မီးလျှံသည် သူ၏အကိုင်းအခက်တို့ကို ခြောက်သွေ့စေ၍ သူ၏နှုတ်ထွက် အသက်အားဖြင့် ထွက်သွားရလိမ့်မည်။ ယောဘ ၁၅:၃၀

ငါ့အသက်ရှူသံ ပုပ်သိုးနေပြီး ငါ့နေ့ရက်များ ကုန်ဆုံးသွားပြီ၊ သင်္ချိုင်းများသည် ငါ့အတွက် အသင့်ဖြစ်နေပြီ။ ယောဘ ၁၇:၁

ငါ့အသက်ရှူသံသည် ငါ့ဇနီးအတွက် ထူးဆန်းသော်လည်း ငါ့ကိုယ်တွင်း၌ရှိသော သားသမီးများအတွက် ငါတောင်းပန်၏။ ယောဘ ၁၉:၁၇

ငါ့အသက်ရှူခြင်းသည် ငါ့နှာခေါင်း၌ရှိ၏။ ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့နှာခေါင်း၌ရှိ၏။ ယောဘ ၂၇:၃

ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကိုဖန်ဆင်းတော်မူပြီ၊ အနန္တတန်ခိုးရှင်၏ ထွက်သက်တော်သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။ ယောဘ ၃၃:၄

ဘုရားသခင်သည် လူ၏စိတ်နှလုံးကို စွဲလမ်းလျှင်၊ သူ၏ဝိညာဉ်နှင့် သူ၏ထွက်သက်ဝင်သက်ကို မိမိအဘို့ စုစည်းလျှင်၊ ယောဘ ၃၄:၁၄

ဘုရားသခင်၏ မှုတ်တော်မူခြင်းအားဖြင့် ရေခဲဖြစ်၍ ရေ၏အနံသည် ကျဉ်းမြောင်း၏။ ယောဘ ၃၇:၁၀

သူထွက်သက်ဝင်သက်သည် မီးခဲကို တောက်စေ၍ သူ့ပါးစပ်မှ မီးလျှံထွက်၏။ ယောဘ ၄၁:၂၁

ထိုအခါ အိုထာဝရဘုရား၊ ကိုယ်တော်၏နှာခေါင်းတော်ထဲက အသက်ရှူတော်မူခြင်းအားဖြင့် ရေစီးကြောင်းတို့သည် ထင်ရှား၍ လောကတိုက်မြစ်တို့သည် ထင်ရှားလျက်ရှိကြ၏။ ဆာလံကျမ်း ၁၈:၁၅

မမှန်သောသက်သေကို အကျွန်ုပ်တဘက်၌ ထကြပါ၏။ ညှဉ်းဆဲခြင်းကို ရှူသောသူတို့သည် ကြမ်းတမ်းစွာ အသက်ရှူကြ၏။ ဆာလံကျမ်း ၂၇:၁၂

ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် ကောင်းကင်ကို၎င်း၊ နှုတ်တော်ထွက်အသက်အားဖြင့် ကောင်းကင်တန်ဆာများကို၎င်း ဖန်ဆင်းတော်မူ၏။ ဆာလံကျမ်း ၃၃:၆

မျက်နှာတော်ကို လွှဲတော်မူလျှင်၊ သူတို့သည် ပင်ပန်းကြပါ၏။ သူတို့၏ အသက်ကို ရုပ်သိမ်းတော်မူသဖြင့်၊ သူတို့သည် သေ၍ မိမိတို့ မြေမှုန့်ထဲသို့ ပြန်သွားကြ၏။ ဆာလံကျမ်း ၁၀၄:၂၉

နားရှိ၍ မကြားတတ်။ သူတို့ပါးစပ်၌လည်း ထွက်သက်ဝင်သက်မရှိ။ ဆာလံကျမ်း ၁၃၅:၁၇

သူသည် ထွက်သက်ဝင်သက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။ ဆာလံကျမ်း ၁၄၆:၄

အသက်ရှိသောသူအပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြလော့။ ထာဝရဘုရားကို ချီးမွမ်းကြလော့။ ဆာလံကျမ်း ၁၅၀:၆

လူသားတို့၌ တွေ့ကြုံရသော အမှုကို တိရစ္ဆာန်တို့သည် တွေ့ကြုံရကြ၏။ သူတို့၌ တစ်မျိုးတည်းသော အမှုကို ခံရ၏။ တစ်မျိုးသေသကဲ့သို့ တစ်မျိုးသေတတ်၏။ ထိုသူအပေါင်းတို့သည် အသက်တစ်မျိုးတည်းရှိကြ၏။ ထို့ကြောင့် လူသည် တိရစ္ဆာန်ထက် သာလွန်သောအခွင့်မရှိ။ အလုံးစုံတို့သည် အချည်းနှီးဖြစ်ကြ၏။ ဒေသနာ ၃:၁၉

ပရောဖက်ပြုချက်

နှာခေါင်း၌ အသက်ရှူတတ်သော လူကို မကိုးစားကြနှင့်။ အဘယ်ကြောင့် သူ့ကို ရေတွက်နိုင်သနည်း။ ဟေရှာယ ၂:၂၂

ဆင်းရဲသားတို့ကို တရားသဖြင့် စီရင်၍၊ မြေကြီးပေါ်မှာ နှိမ့်ချသောသူတို့ဘက်၌ တရားသဖြင့် ဆုံးမလိမ့်မည်။ မြေကြီးကို နှုတ်ကပတ်တော်လှံတံဖြင့် ဒဏ်ခတ်၍၊ နှုတ်ခမ်းထွက်သက်နှင့် မတရားသောသူတို့ကို ကွပ်မျက်လိမ့်မည်။ ဟေရှာယ ၁၁:၄

သူ၏ထွက်သက်တော်သည် လွှမ်းမိုးသောရေစီးကြောင်းကဲ့သို့ လူမျိုးတို့ကို မုသာဆန်ခါဖြင့် စစ်ထုတ်ခြင်းငှာ လည်ပင်းအလယ်သို့ ရောက်လိမ့်မည်။ လူတို့၏မေးရိုး၌ ဇက်ကြိုးရှိလိမ့်မည်။ အကြောင်းမူကား၊ တောဖက်တောင်ကို ရှေးကာလမှစ၍ စီရင်တော်မူပြီ။ ရှင်ဘုရင်အဘို့ ပြင်ဆင်တော်မူပြီ။ သူသည် ၎င်းကို နက်နဲကျယ်ဝန်းစေတော်မူ၏။ ထိုတောင်ပုံသည် မီးနှင့်ထင်းများစွာဖြစ်၏။ ထာဝရဘုရား၏ထွက်သက်တော်သည် ကန့်ရေစီးကြောင်းကဲ့သို့ မီးရှို့တတ်၏။

သင်တို့သည် ဖွဲကို ကိုယ်ဝန်ဆောင်၍၊ အမှိုက်ကို ဘွားမြင်လိမ့်မည်။ သင်တို့၏ ထွက်သက်ဝင်သက်သည် မီးကဲ့သို့ သင်တို့ကို မျိုလိမ့်မည်။ ဟေရှာယ ၃၃:၁၁

မိုးကောင်းကင်ကို ဖန်ဆင်း၍ ကြက်တော်မူထသော၊ မြေကြီးနှင့် မြေကြီးထဲက ထွက်သောအရာတို့ကို ဖြန့်ကျက်တော်မူထသော၊ မြေကြီးပေါ်၌ရှိ လူတို့အား အသက်ကိုငှင်း၊ မြေကြီးပေါ်မှာ လမ်းလျှောက်သောသူတို့အား ဝိညာဉ်ကိုငှင်း ပေးတော်မူသော ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟေရှာယ ၄၂:၅

ယေရမိ ၁၀:၁၄ လူအပေါင်းတို့သည် မိမိတို့ပညာအားဖြင့် ရိုင်းစိုင်းကြ၏။ ရုပ်တုကို သွန်းလုပ်သောသူတိုင်းသည် ရုပ်တုကြောင့် ရှက်ကြောက်ကြ၏။ အကြောင်းမူကား၊ သူ၏သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူတို့၌လည်း ထွက်သက်ဝင်သက်မရှိ။

လူအပေါင်းတို့သည် မိမိတို့အတတ်အားဖြင့် ရိုင်းစိုင်းကြ၏။ ရုပ်တုကို သွန်းလုပ်သောသူတိုင်းသည် ရုပ်တုကြောင့် ရှက်ကြောက်ကြ၏။ အကြောင်းမူကား၊ သူ၏သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူတို့၌လည်း ထွက်သက်ဝင်သက်မရှိ။ ယေရမိ ၅၁:၁၇

အကျွန်ုပ်၏အသံကို ကြားတော်မူပြီ။ အကျွန်ုပ်၏အသက်ရှူသံ၊ အကျွန်ုပ်အော်ဟစ်သံကို ကြားသောအခါ နားတော်ကို မလွှဲပါနှင့်။

ငါတို့နှာခေါင်းထဲက ထွက်သက်ဝင်သက်၊ ထာဝရဘုရား ပေးသနားတော်မူသော ဘိသိက်ခံခြင်းကို သူတို့၏တွင်း၌ မြုပ်နှံလေပြီ။ ငါတို့က၊ သူ၏အရိပ်ကို ခံ၍ တပါးအမျိုးသားတို့တွင် ငါတို့သည် နေရကြလိမ့်မည်ဟု ဆိုကြ၏။ (မြည်တမ်းစကား ၄:၂၀)

ဤအရိုးတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့၊ ငါသည် သင်တို့အထဲသို့ အသက်ဝင်စေမည်။ သင်တို့သည် အသက်ရှင်ကြလိမ့်မည်။ ငါသည် သင်တို့အပေါ်မှာ အကြောတို့ကို တင်၍ အသားကို တက်စေမည်။ အရေနှင့် ဖုံးအုပ်၍ အသက်သွင်းသဖြင့် သင်တို့သည် အသက်ရှင်ကြလိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။ ဤအရိုးတို့အား အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကြည့်ရှုလော့၊ ငါသည် သင်တို့အထဲသို့ အသက်ဝင်စေမည်။ သင်တို့သည် အသက်ရှင်ကြလိမ့်မည်။ ငါကြည့်ရှုသောအခါ၊ အကြောတို့သည် သူတို့အပေါ်မှာ တက်၍ အရေသည် သူတို့ကို ဖုံးအုပ်သော်လည်း အသက်မရှိ။ အချင်းလူသား၊ လေအား ပရောဖက်ပြုလော့။ လေအား မိန့်တော်မူသည်ကား၊ အိုလေ၊ လေးမျက်နှာမှ လာ၍ ဤအသေကောင်တို့အပေါ်မှာ မှုတ်လော့။ သူတို့သည် အသက်ရှင်မည်အကြောင်း သူတို့အပေါ်မှာ မှုတ်လော့ဟု မိန့်တော်မူ၏။ ထိုသို့ မှာထားတော်မူသည်အတိုင်း ငါသည် ပရောဖက်ပြု၏။ အသက်သည် သူတို့ထဲသို့ ဝင်၍ သူတို့သည် အသက်ရှင်ကြ၏။ အလွန်ကြီးမားသော အလုံးအရင်းဖြစ်လျက် မတ်တပ်ရပ်ကြ၏။ ယေဇကျေလ ၃၇:၅-၁၀

ကောင်းကင်ဘုံ၏အရှင်ကို ဆန့်ကျင်ဘက်ပြု၍ သူတို့သည် ဗိမာန်တော်၏ ဖလားများကို သင့်ရှေ့သို့ ယူဆောင်လာသဖြင့် သင်မှစ၍ သင်၏မှူးမတ်များ၊ သင်၏မိဖုရားများ၊ သင်၏မောင်းမမိဿံများသည် ဖလားများနှင့် စပျစ်ရည်ကို သောက်ကြ၏။ သင်သည် မမြင်၊ မကြား၊ မသိသော ငွေ၊ ရွှေ၊ ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့ဖြင့် ပြုလုပ်သော ဘုရားများကို ချီးမွမ်း၏။ သင်၏အသက်သည် လက်တော်၌ ရှိပြီး သင်၏လမ်းခရီးအလုံးစုံတို့ကို ပိုင်တော်မူသော ဘုရားသခင်ကို သင်မချီးမြှောက်ပါသလော။ ဒံယေလ ၅:၂၃

အကျွန်ုပ်သခင် ဤကျွန်သည် အကျွန်ုပ်သခင်နှင့် အဘယ်သို့ စကားပြောနိုင်မည်နည်း။ အကျွန်ုပ်မူကား၊ ယခုပင် အကျွန်ုပ်၌ ခွန်အားအလျှင်းမရှိ၊ အသက်ရှူလည်း မကျန်တော့ပါ။ (ဒံယေလ ၁၀:၁၇)

သစ်သားအား နိုးလော့ဟု၎င်း၊ စကားအသောကျောက်အား နိုးလော့၊ ၎င်းသည် သွန်သင်လိမ့်မည်ဟူ၍၎င်း၊ ကြည့်ရှုလော့။ ရွှေငွေဖြင့် ဖုံးအုပ်လျက်ရှိသော်လည်း၊ ၎င်းအထဲမှာ အသက်ရှူခြင်း တစ်စုံတစ်ခုမျှ မရှိ။ ဟဗက္ကုတ် ၂:၁၉

ဓမ္မသစ်ကျမ်း

ထိုသို့ မိန့်တော်မူပြီးမှ၊ သူတို့အပေါ်၌ မှုတ်တော်မူလျက်၊ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့။ ယောဟန်ခရစ်ဝင် ၂၀:၂၂

ရှောလုသည် သခင်ဘုရား၏ တပည့်တော်တို့တဘက်၌ ခြိမ်းခြောက်၍ အသေခံခြင်းငှါ ပြင်းစွာ ရှူရှိုက်သော်လည်း၊ ယဇ်ပုရောဟိတ်မင်းထံသို့ သွားလေ၏။ (တမန်တော်ဝတ္ထု ၉:၁)

ကိုယ်တော်သည် ခပ်သိမ်းသောသူတို့အား အသက်၊ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်းသောအရာတို့ကို ပေးတော်မူသောကြောင့်၊ တစ်စုံတစ်ခုကို လိုအပ်နေသကဲ့သို့ လူတို့၏လက်ဖြင့် ကိုးကွယ်ခြင်းကို မခံရ။ တမန်တော်ဝတ္ထု ၁၇:၂၅

အပိုကရိဖာ

ကိုယ်တော်၏လက်ဖြင့်ဖန်ဆင်းတော်မူသော ဝိညာဉ်မဲ့သော ကိုယ်ခန္ဓာကို အာဒံအား ပေးတော်မူ၍ သူ့အထဲသို့ အသက်၏အသက်ကို မှုတ်သွင်းတော်မူသဖြင့် သူသည် ကိုယ်တော်၏ရှေ့တော်၌ အသက်ရှင်လေ၏။ ၂ အက်ဒရပ်စ် ၃:၅

သို့သော် သူသည် မီးလျှံကဲ့သို့ ပါးစပ်မှ ထွက်သည်ကို၎င်း၊ နှုတ်ခမ်းမှ မီးလျှံကဲ့သို့ မှုတ်ထုတ်သည်ကို၎င်း၊ လျှာမှ မီးပွားများနှင့် မုန်တိုင်းများကို၎င်း ထုတ်လွှတ်သည်ကို၎င်း ငါမြင်၏။ မီးလျှံကဲ့သို့ မှုတ်ထုတ်ခြင်း၊ ပြင်းထန်သော မှုတ်ထုတ်ခြင်းနှင့် ကြီးမားသော မုန်တိုင်းကဲ့သို့ ရောနှောသွား၍ တိုက်ခိုက်ရန် အသင့်ရှိသော လူအုပ်ကြီးပေါ်သို့ ပြင်းထန်စွာ ကျရောက်၍ တစ်ဦးချင်းစီကို လောင်ကျွမ်းစေသဖြင့် ရုတ်တရက် မရေမတွက်နိုင်သော လူအုပ်ကြီးသည် ဖုန်မှုန့်နှင့် မီးခိုးနံ့သာမှလွဲ၍ ဘာမှ မမြင်ရတော့ပေ။ ငါမြင်သောအခါ ကြောက်လန့်သွား၏။ ၂ အက်ဒရပ်စ် ၁၃:၁၀–၁၁

လူကို ဖန်ဆင်းတော်မူပြီး သူ့စိတ်နှလုံးကို ခန္ဓာကိုယ်အလယ်တွင် ထားတော်မူကာ သူ့အား ထွက်သက်ဝင်သက်၊ အသက်နှင့် နားလည်မှုကို ပေးတော်မူ၏။ ၂ အက်စ်ဒရပ်စ် ၁၆:၆၁

အကြောင်းမူကား၊ ငါတို့သည် စွန့်စားခန်းအမျိုးမျိုး၌ မွေးဖွားလာကြ၏၊ ငါတို့သည် တစ်ခါမျှ မရှိခဲ့ဖူးသကဲ့သို့ နောင်ဘဝ၌ ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါတို့၏နှာခေါင်း၌ ထွက်သက်ဝင်သက်သည် မီးခိုးကဲ့သို့၎င်း၊ ငါတို့၏နှလုံးသားလှုပ်ရှားခြင်း၌ မီးပွားငယ်ကဲ့သို့၎င်း ဖြစ်၏။ ရှောလမုန်၏ပညာရှိစကား ၂:၂

အကြောင်းမူကား၊ သူမသည် ဘုရားသခင်၏ တန်ခိုးတော်၏ ထွက်သက်ဝင်သက်ဖြစ်ပြီး အနန္တတန်ခိုးရှင်၏ ဘုန်းတော်မှ စီးဆင်းလာသော စင်ကြယ်သော လွှမ်းမိုးမှုဖြစ်သည်။ ထို့ကြောင့် ညစ်ညူးသောအရာသည် သူမအထဲသို့ မကျနိုင်ပါ။ ရှောလမုန်၏ ဉာဏ်ပညာ ၇:၂၅

သို့မဟုတ် ဒေါသနှင့်ပြည့်နှက်နေသော မသိသော သားရဲများ၊ အသစ်ဖန်တီးထားသော၊ မီးခိုးငွေ့ သို့မဟုတ် ပြန့်ကျဲနေသော မီးခိုးငွေ့များ၏ ညစ်ပတ်သောအနံ့များကို ရှုရှိုက်မိခြင်း သို့မဟုတ် ၎င်းတို့၏မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော တောက်ပမှုများ ထွက်လာခြင်း။ ဟုတ်ပါသည်၊ ဤအစွမ်းသတ္တိမရှိဘဲ သူတို့သည် လက်စားချေမှုကြောင့် နှိပ်စက်ညှဉ်းပန်းခံရပြီး ကိုယ်တော်၏တန်ခိုးတော်ဖြင့် ပြန့်ကျဲသွားခြင်းခံရသော်လည်း ကိုယ်တော်သည် အရာခပ်သိမ်းကို အတိုင်းအတာ၊ အရေအတွက်နှင့် အလေးချိန်ဖြင့် စီစဉ်ပေးတော်မူ၏။ ရှောလမုန်၏ဉာဏ်ပညာ ၁၁:၁၈၊၂၀

ထိုမြင်ကွင်းသည် မိုက်မဲသောသူတို့ကို ရုပ်တုကို တပ်မက်စေ၍ အသက်မရှိသော သေနေသောရုပ်တု၏ပုံသဏ္ဍာန်ကို တောင့်တကြ၏။ အကြောင်းမူကား၊ သူသည် မိမိဖန်ဆင်းတော်မူသောသူကိုရင်း၊ မိမိအထဲသို့ တက်ကြွသောဝိညာဉ်ကို မှုတ်သွင်း၍ အသက်ရှင်သောဝိညာဉ်ကို မှုတ်သွင်းတော်မူသောသူကိုရင်း မသိ။ အကြောင်းမူကား၊ သူတို့သည် တစ်ပါးအမျိုးသားတို့၏ ရုပ်တုအားလုံးကို ဘုရားများဟု ထင်မှတ်ကြ၏။ ထိုရုပ်တုများသည် မြင်နိုင်သောမျက်စိ၊ အသက်ရှူနိုင်သောနှာခေါင်း၊ ကြားနိုင်သောနား၊ ကိုင်တွယ်နိုင်သောလက်ချောင်းများ မရှိ။ ခြေများမူကား နှေးကွေးကြ၏။ (ရှောလမုန်၏ပညာ ၁၅:၅၊ ၁၁၊ ၁၅)

သင်သည် အသက်ရှင်၍ အသက်ရှူနေသမျှကာလပတ်လုံး၊ အဘယ်သူထံမျှ ကိုယ်ကိုကိုယ် မအပ်နှင်းနှင့်။ (ဒေသနာကျမ်း ၃၃:၂၀)

မီးဖိုမှုတ်သူသည် အပူကို အသုံးချသော်လည်း၊ နေမင်းသည် တောင်များကို သုံးဆပို၍ လောင်ကျွမ်းစေသည်။ မီးခိုးငွေ့များကို မှုတ်ထုတ်ပြီး တောက်ပသောရောင်ခြည်များကို ထုတ်လွှတ်ခြင်းဖြင့် မျက်စိများကို မှေးစေသည်။ ဒေသနာကျမ်း ၄၃:၄

အသက်မရှူနိုင်သောအရာများကို အမြင့်မားဆုံးသောအဖိုးအခဖြင့် ဝယ်ယူကြသည်။ ယေရမိဩဝါဒစာ ၁:၂၅

ငါ့ဝမ်းဗိုက်ထဲ ဘယ်လိုရောက်လာတယ်ဆိုတာ ငါမပြောနိုင်ဘူး။ အကြောင်းမူကား၊ ငါသည် သင်တို့ကို အသက်လည်းမပေး၊ သင်တို့အားလုံး၏ အင်္ဂါအစိတ်အပိုင်းများကို ဖန်ဆင်းသူလည်း ငါမဟုတ်။ သို့သော် လူသားမျိုးဆက်ကို ဖန်ဆင်းပြီး အရာခပ်သိမ်း၏ မူလအစကို ရှာဖွေတွေ့ရှိခဲ့သော ကမ္ဘာကြီး၏ ဖန်ဆင်းရှင်သည်လည်း ကရုဏာတော်ဖြင့် သင်တို့ကို အသက်နှင့် အသက်ကို တစ်ဖန်ပေးတော်မူလိမ့်မည်။ ယခု သင်တို့သည် ကိုယ်တော်၏ ပညတ်တရားများအတွက် ကိုယ့်ကိုယ်ကိုယ် မစဉ်းစားကြသောကြောင့်ပင်။ (၂ မက္ကာဘီး ၇:၂၂-၂၃)

သို့သော်လည်း သူသည် ကြွားဝါခြင်းမှ လုံးဝရပ်တန့်ခြင်းမရှိဘဲ မာနနှင့်ပြည့်နှက်နေပြီး ယုဒလူတို့အပေါ် ဒေါသတကြီးဖြင့် မီးလျှံများမှုတ်ထုတ်ကာ ခရီးကို အလျင်အမြန်သွားရန် အမိန့်ပေးနေသည်။ သို့သော် သူသည် ရထားပေါ်မှ ပြုတ်ကျပြီး ကြမ်းတမ်းစွာ သယ်ဆောင်သွားသဖြင့် နာကျင်စွာ လဲကျပြီး သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး အလွန်နာကျင်ကိုက်ခဲနေခဲ့သည်။ (၂ မက္ကာဘီး ၉:၇)

သို့သော်လည်း၊ သူ့အတွင်း၌ အသက်ရှူရန်ကျန်ရှိစဉ်၊ ဒေါသကြောင့် ပူလောင်နေသောကြောင့် သူထရပ်လိုက်သည်။ သူ၏သွေးသည် ရေပန်းကဲ့သို့ ပန်းထွက်လာပြီး ဒဏ်ရာများသည် ပြင်းထန်သော်လည်း၊ သူသည် လူအုပ်အလယ်တွင် ပြေးလွှားပြီး မတ်စောက်သော ကျောက်ဆောင်ပေါ်တွင် ရပ်နေခဲ့သည်။ (၂ မက္ကဘီး ၁၄:၄၅)

ဧနောက်

ယခု ငါပြောမည့်အရာကို အိပ်ပျော်စဉ် ငါမြင်၏။ ထိုအရာကို ကြီးမြတ်တော်မူသော ဘုရားသခင်သည် လူတို့အား စိတ်နှလုံးနှင့် ဆွေးနွေး၍ နားလည်စေခြင်းငှာ ပေးသနားတော်မူ၏။ ဧနောက် ၁၄:၂

ငါသည် ဖြောင့်မတ်ခြင်း၌ လက်များကို မြှောက်၍၊ သန့်ရှင်း၍ ကြီးမြတ်တော်မူသော ဘုရားသခင်ကို ကောင်းချီးပေး၏။ ငါ့နှုတ်ထွက်အသက်နှင့်၎င်း၊ ဘုရားသခင်သည် လူသားတို့၏ ဇာတိပကတိသားတို့အဘို့ ဖန်ဆင်းတော်မူသော ဇာတိပကတိလျှာနှင့်၎င်း ပြောဆို၏။ သူတို့သည် အသက်ကို၎င်း၊ လျှာကို၎င်း၊ ပြောဆိုရသော နှုတ်ကို၎င်း ပေးတော်မူ၏။ ဧနောက် ၈၄:၁

သူတို့သည် ဖန်ဆင်းခံရချိန်မှစ၍ လောကီအစာကို မတောင့်တဘဲ၊ အရာခပ်သိမ်းကို ဖြတ်သန်းသွားသော အသက်ရှူသံကဲ့သို့ သဘောထား၍ ထိုအတိုင်း နေထိုင်ကြ၏။ ထာဝရဘုရားသည် သူတို့ကို များစွာ စုံစမ်းတော်မူ၍၊ သူတို့၏ ဝိညာဉ်တို့သည် စင်ကြယ်ခြင်းကို ခံရသောကြောင့် နာမတော်ကို ကောင်းချီးပေးကြလိမ့်မည်။ ဧနောက် ၁၀၈:၉

ဂျက်ရှာ

ဘုရားသခင်သည် မြေကြီးမှ လူကို ဖန်ဆင်းတော်မူ၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် စကားပြောနိုင်သော အသက်ရှင်သော ဝိညာဉ်ဖြစ်လာ၏။ (ယာရှာ ၁:၂)

ငါ့သား၊ ယခုထလော့။ ငါ့ဒုက္ခသည် သင့်အတွက် မည်မျှခါးသီးသည်ကို ကြည့်ပါလော့။ ငါသည် သင့်ကို မပြုစု၊ မဖန်ဆင်း၊ အသက်နှင့် ဝိညာဉ်ကို မပေး၊ သို့သော် ဘုရားသခင်သည် သင့်ကို ဖန်ဆင်း၍ သင်၏အရိုးတို့ကို တည်ဆောက်၍ အသားနှင့် ဖုံးအုပ်တော်မူ၏။ သင်၏နှာခေါင်းထဲသို့ အသက်၏အသက်ကို မှုတ်တော်မူပြီးမှ သင့်ကို ငါ့အား ပေးတော်မူ၏။ ယာရှာ ၄၃:၂၈

သူသည် နေ့တိုင်းသွား၍ ဣသရေလအမျိုးသားဖြစ်သော မိမိညီအစ်ကိုရှိရာ ဂေါရှင်ပြည်သို့ ရောက်လေ၏။ မောရှေသည် သူတို့ကို နေ့တိုင်း အသက်ရှူမဝခြင်း၊ ပင်ပန်းစွာ အလုပ်လုပ်ခြင်းတို့ကို မြင်လေ၏။

အကယ်စင်စစ် ဘုရားသခင်သည် သင်၏အမိဝမ်းထဲမှာ သင့်ကိုဖန်ဆင်း၍ အသက်အသက်ကို သင့်အထဲသို့သွင်းပေးတော်မူပြီ။ သင့်ကို ပြုစုပျိုးထောင်၍ အဲဂုတ္တုပြည်၏ ရာဇပလ္လင်ပေါ်မှာ တင်တော်မူပြီ။ သင်၏အသက်နှင့် ဝိညာဉ်ကို သင့်ထံမှ နှုတ်ယူ၍ သင်ထွက်ရာမြေသို့ ပြန်စေတော်မူမည်။ ယာရှာ ၇၉:၅၀

ပျောက်ဆုံးသွားသော သမ္မာကျမ်းစာအုပ်များ

စိတ်နှလုံး၏ အကြံအစည်များကို စစ်ကြောတော်မူသောအရှင်ဖြစ်တော်မူ၏။ ငါတို့၌ အသက်ကို ပေးတော်မူ၏။ အလိုရှိသောအခါ ငါတို့ထံမှ ထိုအသက်ကို နှုတ်ယူတော်မူ၏။ ၁ ကလီမင့် ကောရိန္သုသြဝါဒစာသို့၊ ၁၀:၁၄

ကိုယ်တော်သည် သူတို့ကို ပိုးရွကဲ့သို့ ရိုက်ခတ်တော်မူ၏။ နံနက်မှစ၍ ညဦးတိုင်အောင် သူတို့သည် မရပ်နိုင်ကြ။ ကိုယ်ကိုကိုယ် မကူညီနိုင်သောကြောင့် သူတို့သည် ပျက်စီးခြင်းသို့ ရောက်ကြ၏။ ကိုယ်တော်သည် သူတို့အပေါ်၌ မှုတ်တော်မူ၍၊ သူတို့၌ ဉာဏ်မရှိသောကြောင့် သေကြ၏။ ကောရိန္သုသြဝါဒစာ ပဥ္စမစောင် ၁၈:၇

ထိုအကြောင်းကြောင့် ထာဝရဘုရားသည် သူ၏ခေါင်းပေါ်၌ ဆီမွှေးကို လောင်းစေခြင်းငှာ အခွင့်ပေးတော်မူ၏။ ဧဖက်သြဝါဒစာ ၄:၄

မေ့လျော့ခံထားရသော ဒေင်ဥယျာဉ်၏ စာအုပ်များ

ထိုအခါ ကောင်းကင်တမန်သည် ဘုရားသခင်ထံသို့ တက်သွား၍ ကြိုဆိုခံရပြီး အို ဘုရားသခင်၊ ကိုယ်တော်၏ သတ္တဝါတို့သည် အသက်ချုပ်ငြိမ်းကြပါပြီဟု လျှောက်လေ၏။ ၁ အာဒံနှင့် ဧဝကျမ်း ၁၀:၂

သို့သော် ဘုရားသခင်သည် သူ့အားရင်း၊ သူ၏ဒုက္ခကိုရင်း၊ သူ၏အသက်ရှုတော့မည့်အချိန်ကိုရင်း ကြည့်ရှုတော်မူ၏။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံမှ ဆင်းသက်၍ ရေထဲကထမြောက်စေပြီးလျှင်၊ ဧဝထံသို့ မြင့်သောကမ်းပါးပေါ်သို့တက်လော့ဟု မိန့်တော်မူ၏။ သူသည် ဧဝထံသို့ရောက်သောအခါ၊ သင့်ကို 'ဤအရပ်သို့လာလော့' ဟု အဘယ်သူပြောသနည်းဟု မေးတော်မူ၏။ ၁ အာဒံနှင့်ဧဝကျမ်း ၃၃:၁၂

ပဥ္စမနေ့၌ ငါသည် ပင်လယ်ကို ဖန်ဆင်း၍၊ ငါးများ၊ အမွေးငှက်အမျိုးမျိုးတို့ကိုရင်း၊ မြေကြီးပေါ်မှာ တွားသွားသော တိရစ္ဆာန်အပေါင်းတို့၊ ခြေလေးချောင်းဖြင့် မြေကြီးပေါ်မှာ ပျံဝဲ၍ လေထဲတွင် ပျံဝဲသော သတ္တဝါအပေါင်းတို့၊ အထီးအမ အထီးအမ သတ္တဝါအပေါင်းတို့ကိုရင်း၊ အသက်ဝိညာဉ်ကို အသက်ရှုသော ဝိညာဉ်အပေါင်းတို့ကိုရင်း ဘွားမြင်စေဟု အမိန့်ပေး၏။ ညဦးနှင့် နံနက်ရောက်၍ ဆဋ္ဌမနေ့ရောက်၏။ ဆဋ္ဌမနေ့၌ ငါသည် ငါ့ဉာဏ်ပညာကို ပညတ်ထား၏။ ခုနစ်ပါးသော ညီညွတ်မှုဖြင့် လူကို ဖန်ဆင်း၏။ တစ်ခုမှာ မြေကြီးမှ သူ၏အသား၊ နှစ်ခုမှာ နှင်းမှ သူ၏သွေး၊ သုံးခုမှာ နေမှ သူ၏မျက်လုံးများ၊ လေးခုမှာ ကျောက်မှ သူ၏အရိုးများ၊ ငါးခုမှာ ကောင်းကင်တမန်တို့၏ လျင်မြန်မှုနှင့် မိုးတိမ်မှ သူ၏ဉာဏ်ပညာ၊ ခြောက်ခုမှာ မြေကြီးပေါ်ရှိ မြက်ပင်မှ သူ၏သွေးကြောများနှင့် သူ၏ဆံပင်၊ ခုနစ်ခုမှာ ငါ့ထွက်သက်နှင့် လေမှ သူ၏ဝိညာဉ်ကိုရင်း ဖန်ဆင်း၏။ ဧနောက်၏လျှို့ဝှက်ချက်များ ၃၀:၈–၁၀

လေတိုက်ရာအရပ်များကို ငါရေးမှတ်၍ သော့ကိုင်ဆောင်ထားသော ချိန်ခွင်နှင့် တိုင်းတာချက်များကို ကိုင်ဆောင်ထားသည်ကို ကြည့်ရှု၏။ ပထမဦးစွာ ချိန်ခွင်တစ်ခုတွင် ထည့်ပြီး နောက်တစ်ခုတွင် ချိန်ခွင်ကိုထည့်ကာ မြေကြီးကို ပြင်းပြင်းရှုခြင်းဖြင့် မလှုပ်မယှက်ဖြစ်စေမည်ကို စိုးရိမ်၍ မြေကြီးတစ်ပြင်လုံးတွင် လိမ္မာပါးနပ်စွာ တိုင်းတာချက်အတိုင်း ချထားကြ၏။ ဧနောက်၏ လျှို့ဝှက်ချက်များ ၄၀:၈

ထာဝရဘုရားသည် မသိသောအရာ၌ အုတ်မြစ်များကို ထားတော်မူပြီ၊ မြင်နိုင်သော၊ မမြင်နိုင်သော ကောင်းကင်ကို ဖြန့်ကျက်တော်မူ၏။ မြေကြီးကို ရေပေါ်မှာ တည်စေတော်မူပြီ၊ မရေမတွက်နိုင်သော သတ္တဝါတို့ကို ဖန်ဆင်းတော်မူ၏။

ရေနှင့် မတည်မြဲသော အုတ်မြစ်ကိုင်း၊ မြေမှုန့်ကိုင်း၊ ပင်လယ်သဲကိုင်း၊ မိုးရေစက်ကိုင်း၊ နံနက်နှင်းကိုင်း၊ လေတိုက်သံကိုင်း မည်သူရေတွက်သနည်း။ မြေကြီးနှင့် ပင်လယ်ကိုင်း၊ မပျောက်ကွယ်နိုင်သော ဆောင်းရာသီကိုင်း မည်သူဖြည့်သနည်း။ ဧနောက်၏ လျှို့ဝှက်ချက်များ ၄၇:၅

မြင်နိုင်သောသတ္တဝါ၊ မမြင်နိုင်သောသတ္တဝါအပေါင်းတို့သည် ကိုယ်တော်ကို ချီးမွမ်းကြ၏။ ဧနောက်၏လျှို့ဝှက်ချက်များ ၅၁:၆

ဉာဏ်မရှိဘဲ အသက်ရှူသောသူ တစ်စုံတစ်ဦးမျှ မရှိရ။ စကားအသောသူ တစ်စုံတစ်ဦးမျှ မရှိရ။ အကြောင်းမူကား၊ ကိုယ်တော်ထံသို့ နှုတ်တော်ထွက်၍ ချီးမွမ်းခြင်းငှာ ဖန်ဆင်းတော်မူသောသူတို့၌ နှုတ်ကို ပေးတော်မူပြီ။ တန်ခိုးတော်ကို ဝန်ခံကြလော့။ ကျေးဇူးတော်ကို ပြကြလော့။ ဟာလေလုယ။ ရှောလမုန်ဩဝါဒစာ ၇:၂၆–၂၈

အမြင့်ဆုံးသောဘုရားသည် သူတို့အထဲသို့ မှုတ်သွင်းတော်မူသော ဝိညာဉ်တော်အားဖြင့် သူတို့သည် သစ္စာတရားကို ပြောဆိုကြ၏။ နာမတော်အား ချီးမွမ်းခြင်းနှင့် ဘုန်းအသရေတော်သည် ဟာလေလုယတည်း။ ရှောလမုန်ဩဝါဒစာ ၁၈:၁၉

ခြေထောက်လေးချောင်းလုံးကို ပုံစံတူပြုလုပ်ထားပြီး အရာအားလုံးကို အလွန်ကျွမ်းကျင်စွာ ပြုလုပ်တပ်ဆင်ထားပြီး သဘာဝနှင့် ကိုက်ညီစေရန် ထူးခြားသော ကျွမ်းကျင်မှုနှင့် အသိပညာများကို အသုံးပြုထားသောကြောင့် လေတိုက်ခတ်မှုကြောင့် လေတိုက်ခတ်သောအခါ အရွက်များသို့ ရွေ့လျားမှုဖြစ်ပေါ်စေပြီး အရာအားလုံးကို ၎င်းကိုယ်စားပြုသည့် တကယ့်အဖြစ်မှန်နှင့် ကိုက်ညီစေရန် ဖန်တီးထားသည်။ Aristeas ၏စာ ၃:၃၉

ချွေးများသည် သူ့နဖူးပေါ်တွင် ရပ်နေပြီး သူ၏ မြင့်မြတ်သောဝိညာဉ်သည် သူ့အား နှိပ်စက်သူများကိုယ်တိုင်၏ လေးစားမှုကို ဆွဲဆောင်သည်အထိ သူသည် ပြင်းပြစွာ အသက်ကို ရှူသွင်းလိုက်သည်။ ၄ မက္ကာဘီး ၃:၇

ထို့ကြောင့် အသက်ရှူကြပ်ပြီး ခန္ဓာကိုယ်၏ ဝေဒနာကို ခံစားနေရသော သူသည် “ဘုန်းကြီးတော်မူသော၊ အာဏာရှင်၊ ကိုယ်တော်၏အလိုတော်နှင့် ဆန့်ကျင်ဘက်အားဖြင့် အကျွန်ုပ်အား ပေးအပ်သော ကောင်းချီးမင်္ဂလာများသည် ဘုန်းကြီးတော်မူပါ၏။ ပိုမိုဂုဏ်သိက္ခာရှိသော ညှဉ်းပန်းနှိပ်စက်မှုများမှတစ်ဆင့် ပညတ်တရားအပေါ် ကျွန်ုပ်၏ သစ္စာစောင့်သိမှုကို ပြသနိုင်စေပါသည်” ဟု ကြွေးကြော်ခဲ့သည်။ ၄ မက္ကာဘီး ၅:၅၁

သင်၏သားဦးသည် အသက်စွန့်ပြီး သင်၏ဆုံးဖြတ်ချက်ကို မပြောင်းလဲခဲ့၊ ဒုတိယသားသည် သူ၏ညှဉ်းပန်းနှိပ်စက်မှုများအောက်တွင် သင့်ကို သနားကြင်နာသောအကြည့်ဖြင့် ကြည့်နေခဲ့၊ တတိယသားသည် သူ၏ဝိညာဉ်ကို မှုတ်ထုတ်နေခဲ့သည်။ ၄ မက္ကာဘီး ၇:၁၃

စတုတ္ထအချက်မှာ အနံ့ခံအာရုံဖြစ်ပြီး လေနှင့် အသက်ရှူမှုကို စုပ်ယူရန် အရသာများကို ပေးစွမ်းသည်။ ရုဗင်၏ ဓမ္မကျမ်းစာ ၁:၁၇

အကြောင်းမူကား၊ ဘုရားသခင်သည် အရာခပ်သိမ်းကို အစီအစဉ်အတိုင်း ကောင်းမွန်စွာ ဖန်ဆင်းတော်မူ၏။ ဦးခေါင်း၌ အာရုံငါးပါးကို ဖန်ဆင်းတော်မူ၏။ လည်ပင်းကို ဦးခေါင်းနှင့် ဆက်ထားတော်မူ၏။ ဆံပင်ကိုလည်း တင့်တယ်ခြင်းနှင့် ဘုန်းအသရေအတွက် ထပ်လောင်း၍ နှလုံးသားကို နားလည်မှုအတွက်၊ ဝမ်းသည် မစင်အတွက်၊ အစာအိမ်ကို ကြိတ်ရန်၊ လေပြွန်ကို အသက်ရှူရန်၊ အသည်းကို အမျက်ထွက်ရန်၊ သည်းခြေသည် ခါးသီးခြင်းအတွက်၊ ရယ်မောရန်

သရက်ရွက်ကို၊ ဇက်ကြိုးကို၊ ခွန်အားအတွက် ခါးကြွက်သားများကို၊ အဆုတ်ကို စုပ်ယူရန်၊ ခါးသည် ခွန်အားအတွက် စသည်တို့ကို ထပ်လောင်း၍ ပေးတော်မူ၏။ နဿလိကျမ်း ၁:၂၀